

Vermont Department for Children and Families (DCF, ကလေးများနှင့် မိသားစုများအတွက် ဗားမောင့်ဌာန) သည် ကလေးများကို ကာကွယ်ရန်နှင့် မိသားစုများကို အားဖြည့်ကူညီပေးရန်အတွက် တာဝန်ရှိသော ပြည်နယ်အေဂျင်စီဖြစ်သည်။

ကလေးများနှင့် လူငယ်များမှ အောက်ဖော်ပြတို့ သေချာရရှိစေရန် ကျွန်ုပ်တို့၏ Family Services Division (FSD, မိသားစုဝန်ဆောင်မှုဌာနခွဲ) သည် မိသားစုများအပြင် အခြားသူများနှင့်အတူ တွဲဖက်၍လုပ်ဆောင်ပါသည်-

- ညည်းပန်းနှိပ်စက်မှုမှ ကင်းဝေးစေရန်
- ၎င်းတို့၏အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် (ဥပမာ၊ အစားအသောက်၊ အဝတ်အစား၊ အမိုးအကာနှင့် ကျန်းမာရေးစောင့်ရှောက်မှု)
- ၎င်းတို့၏ ကောင်းကျိုးသုခနှင့် ပညာရေး အာမခံချက်ပေးရန် ၎င်းတို့လိုအပ်သည့် မိဘများ၏ စောင့်ရှောက်မှု၊ ပံ့ပိုးမှုများနှင့် ကြီးကြပ်မှု ရရှိရန်

FSD သည် ကျွန်ုပ်၏မိသားစုကို အဘယ်ကြောင့် ဆက်သွယ်ခဲ့သနည်း။

သင့်ကလေး၏ ဘေးကင်းရေး၊ ကောင်းကျိုးသုခနှင့် ဆက်စပ်ပြီး စိုးရိမ်သောသူတစ်ဦးက ကျွန်ုပ်တို့အား ဖုန်းခေါ်ဆိုခဲ့သောကြောင့် ဖြစ်နိုင်ပါသည်။

ထိုခေါ်ဆိုမှုသည် မိသားစုဝင်၊ သူငယ်ချင်း၊ အိမ်နီးနားချင်း သို့မဟုတ် သင့်ကလေးကို သိသော အခြားသူတစ်ဦးထံမှ ဖြစ်နိုင်ပါသည်။

ကလေးနှင့်ပတ်သက်၍ မည်သူမဆိုက ၎င်းတို့၏စိုးရိမ်မှုများကိုအသိပေးရန် ဖုန်းခေါ်ဆိုနိုင်ပါသည်။ ဆရာဝန်များ၊ ဆရာများနှင့် ကလေးပြုစုစောင့်ရှောက်ပေးသူများကဲ့သို့သော လူပုဂ္ဂိုလ်အချို့သည် သံသယရှိသော ကလေးသူငယ် ညည်းပန်းနှိပ်စက်မှု သို့မဟုတ် လျစ်လျူရှုမှုအကြောင်းကို တရားဝင်တိုင်ကြားရန် လိုအပ်ပါသည်။

ဤခေါ်ဆိုမှုများကို သတင်းပို့ အသိပေးမှုများ အဖြစ် ကျွန်ုပ်တို့ ရည်ညွှန်းပါသည်။

ကျွန်ုပ်၏မိသားစုအကြောင်း သင်လက်ခံရရှိခဲ့သည့် သတင်းပို့ အသိပေးမှုက ဘာဖြစ်သွားသနည်း။

ကြီးကြပ်ရေးမှူးတစ်ဦးက

1. သတင်းပို့ အသိပေးမှုကို စိစစ် သုံးသပ်ပါသည်။
2. သင့်ကလေး၏အသက်အရွယ်နှင့် တင်ပြလာသည့် စိုးရိမ်ပူပန်မှုများ၏သဘောသဘာဝကဲ့သို့သော ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားပါသည်။
3. ဗားမောင့် ဥပဒေနှင့် FSD မူဝါဒအပေါ် အခြေခံ၍ တုံ့ပြန်မှု (ကြားဝင် ဆောင်ရွက်မှု) ကို တောင်းဆိုခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။
4. သင့်လျော်သော ကြားဝင် ဆောင်ရွက်မှုကို ရွေးချယ်ပါ- အကဲဖြတ်ခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း။
အချို့သောကိစ္စများတွင် ကျွန်ုပ်တို့က ဥပဒေအရ စုံစမ်းစစ်ဆေးရန် လိုအပ်ပါသည်။ ၎င်းတွင် ကလေးတစ်ဦးကို အရွယ်ရောက်ပြီးသူက လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့သည်ဟု စွပ်စွဲခံရသည့်အချိန်တို့ ပါဝင်သည်။
5. သင့်ကိစ္စအတွက် အမှုကိုင်ဝန်ထမ်းတစ်ဦးကို တာဝန်ပေးထားသည်။
ရွေးချယ်ထားသော ကြားဝင်ဆောင်ရွက်မှုသည် ပုံမှန်အားဖြင့် 72 နာရီအတွင်း စတင်ပါသည်။ ယင်းသည် ကျွန်ုပ်တို့က သင့်မိသားစုနှင့် ပတ်သက်ကြောင်း သင်သိရှိလာသောအခါတွင် ဖြစ်ပွားနိုင်ပါသည်။

အမှုကိုင်ဝန်ထမ်းသည် သတင်းပို့အသိပေးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သင့်အား မဖော်ပြနိုင်ပါ။
သတင်းပို့အသိပေးမှုသည် လူသားဝန်ဆောင်မှုဘုတ်အဖွဲ့၏ တရားရုံးတော်သို့ စွဲချက်တင်ဦးတိုက်လျှောက်ထားမှုအဖြစ်သို့ ဦးတည်စေလျှင် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြသွားနိုင်ပါသည်။

ကြားဝင်ဆောင်ရွက်မှုသည် မည်သို့စတင်သနည်း။

စုံစမ်းစစ်ဆေးမှုတစ်ခုတွင်-

1. အမှုကိုင်ဝန်ထမ်းတစ်ဦးသည် အသိပေး တင်ပြမှုတွင်ပါသော ကလေးကို အင်တာဗျူးမည် သို့မဟုတ် စောင့်ကြည့်မည်ဖြစ်သည်။
အကြောင်းခိုင်လုံလျှင် သင့်အသိအမှတ်ပြုမှု သို့မဟုတ် ခွင့်ပြုချက်မပါဘဲ ယင်းသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့အား ဥပဒေက ခွင့်ပြုထားသည်။
2. အင်တာဗျူးအတွင်း ဆရာ သို့မဟုတ် ကျောင်းသူနာပြုကဲ့သို့သော ကြားနေ အဖွဲ့ဝင်တစ်ဦး ရှိပါမည်။
3. နောက်မှ သင့်အား အင်တာဗျူးနှင့် အသိပေးတင်ပြမှုအကြောင်းကို တတ်နိုင်သမျှအမြန်ဆုံး ပြောပြသွားပါမည်။

အကဲဖြတ်ချက်တစ်ခုတွင်-

1. အသိပေးတင်ပြထားသော ကိစ္စရပ်များကို ဆွေးနွေးရန် အမှုကိုင်ဝန်ထမ်းတစ်ဦးက သင့်အား ဆက်သွယ်ပါမည်။
2. ၎င်းတို့က အသိပေးတင်ပြမှုတွင်ပါသော ကလေးအား စကားပြောဆိုရန် သို့မဟုတ် စောင့်ကြည့်လေ့လာရန် သင့်ထံမှ ခွင့်ပြုချက်တောင်းနိုင်သည်။
3. အကယ်၍ သင့်ခွင့်ပြုချက်မပေးပါက ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိလျှင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကျွန်ုပ်တို့ ဆုံးဖြတ်နိုင်ဆဲ ဖြစ်ပါသည်။

ကျွန်ုပ်တို့က အဆက်အသွယ်မပြတ်ရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့အား အသိပေးရန် သေချာပါစေ-

- သင့်ထံ ဆက်သွယ်ရန် အကောင်းဆုံးနည်းလမ်း (ဥပမာ၊ အီးမေးလ်လိပ်စာ)။
- သင့်နေထိုင်မှုအခြေအနေ သို့မဟုတ် စာပို့လိပ်စာပြောင်းပါက။

ကြားဝင်ဆောင်ရွက်မှုတစ်ခုတွင် ဘာဆက်ဖြစ်မည်နည်း။

စုံစမ်းစစ်ဆေးမှုနှင့် အကဲဖြတ်မှုနှစ်ခုစလုံးအတွက် အောက်ပါအဆင့်တို့ ဖြစ်ပွားနိုင်ပါသည်။

အဆင့် 1- ကလေးဘေးကင်းရေးကို အကဲဖြတ်မည်

အမှုကိုင်ဝန်ထမ်းသည် SDM® Safety Assessment Tool ကို အသုံးပြုပါမည်-

- a. သင့်ကလေး၏ ချက်ချင်းလက်ငင်း ဘေးကင်းမှုကို အကဲဖြတ်မည်။
- b. *သင့်ကလေးက ဘေးကင်းသည်၊ အစီအစဉ်တစ်ခုဖြင့် ဘေးကင်းသည်* သို့မဟုတ် *ဘေးမကင်းပါက* ဆုံးဖြတ်မည်။

အဆင့် 2- မိသားစု ဘေးအန္တရာယ်ကို အကဲဖြတ်မည်

အမှုကိုင်ဝန်ထမ်းသည် SDM® Risk Assessment Tool ကို အသုံးပြုပါမည်-

- a. ကြားဝင်ဆောင်ရွက်မှုမရှိဘဲ အနာဂတ်တွင် ထိခိုက်မှု ဘေးအန္တရာယ်ကို အကဲဖြတ်ပါမည်။
- b. ဘေးအန္တရာယ်အဆင့်- *အနိမ့်၊ အလယ်အလတ်၊ မြင့်မားသော* သို့မဟုတ် *အလွန်မြင့်မားမှု*ကို ဆုံးဖြတ်သတ်မှတ်မည်။

အဆင့် 3- ရလဒ်များကိုဆုံးဖြတ်မည်

ဘေးအန္တရာယ် *မြင့်မားပါက သို့မဟုတ် အလွန်မြင့်မားပါက* သင့်မိသားစုကို ပိုမိုကြိုခိုင်လာအောင် ကူညီပေးမည့် လက်ရှိဝန်ဆောင်မှုများအတွက် အမှု ကိစ္စရပ်တစ်ခု ဖွင့်နိုင်ပါသည်။

ကျွန်ုပ်တို့က စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့လျှင်၊ အသိပေး တင်ပြထားသော နှိပ်စက်ညှဉ်းဆဲမှု သို့မဟုတ် လျစ်လျူရှုမှု ဖြစ်ပွားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပါမည်။ ရှိလျှင်-

- အသိပေးတင်ပြချက်မှာ မှန်ကန်ကြောင်း အထောက်အထားခိုင်လုံပါသည်။
- အထောက်အထား ခိုင်လုံသောပုဂ္ဂိုလ်၏အမည်ကို ကလေးသူငယ်ကာကွယ်မှုမှတ်ပုံတင်ခြင်းတွင် ထည့်သွင်းနိုင်သည်။

နောက်ထပ် ဘာဆက်ဖြစ်မလဲ။

လက်ရှိဝန်ဆောင်မှုများအတွက် အမှုဖွင့်လှစ်ပါက သင့်အိမ် ဘေးကင်းစေရန်၊ သင့်ကလေးကို ဘေးကင်းလုံခြုံစွာ အိမ်တွင်ထားရန်နှင့် သင့်မိသားစုကို အားကောင်းစေမည့် အစီအစဉ်တစ်ခု ရေးဆွဲရန် သင့်အား ကျွန်ုပ်တို့ကူညီပေးပါမည်။

၎င်းတွင် အောက်ဖော်ပြပါပင်သည်-

1. သင့်ကလေး၏ အခြေအနေကို အကဲဖြတ်ခြင်း (ဥပမာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး)။
2. သင့်မိသားစု၏ အားသာချက်များနှင့် စိန်ခေါ်မှုများကို ခွဲခြားဖော်ထုတ်ခြင်း။ ယင်းတွင် သင်ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများနှင့် ၎င်းတို့ကို ဖြစ်စေသောအရာများ ပါဝင်သည်။
3. ကူညီနိုင်သော မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ ကွန်ရက်ကို တည်ဆောက်ခြင်း။
4. သင့်မိသားစုကို ကူညီမည့် ဝန်ဆောင်မှုများနှင့် ပံ့ပိုးမှုများကို ခွဲခြားဖော်ထုတ်ခြင်း။ ယင်းတွင် ဥပမာအားဖြင့်၊ အကြံပေးဆွေးနွေးခြင်း၊ မိဘအုပ်ထိန်းခြင်းသင်တန်းများ၊ အလုပ်သင်တန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကုသမှုများနှင့် ပြန်လည်ထူထောင်ရေးတို့ ပါဝင်နိုင်သည်။

ကျွန်ုပ်၏ ကလေးကို ခေါ်ထုတ်သွားမှာလား။

အဖြေမှာ အမြဲတမ်းနီးပါး NO (မခေါ်သွားပါ) ဖြစ်ပါသည်။

သို့သော် သင့်ကလေးသည် ဘေးကင်း လုံခြုံမှုမရှိဟု ကျွန်ုပ်တို့ယုံကြည်ပါက၊ အခြေအနေကို ပြန်လည်သုံးသပ်ဖို့ တရားရုံးတော်ထံ လျှောက်ထားနိုင်ပါသည်။ ထိုအခါ တရားသူကြီးက ဆုံးဖြတ်ချက် ချမှတ်ပါမည်။

ဘယ်နေရာမှာ နောက်ထပ်လေ့လာနိုင်ပါသလဲ။

dcf.vermont.gov/fsd သို့ ဝင်ရောက်ကြည့်ရှုပါ-

- ကလေးများ၊ လူငယ်များနှင့် မိသားစုများနှင့်အတူ ကျွန်ုပ်တို့၏အလုပ်တာဝန်အားစည်းကြပ်သည့် ဥပဒေများ၊ မူဝါဒများနှင့် စည်းမျဉ်းများအကြောင်း လေ့လာပါ။
- DCF ၏ မိသားစုဝန်ဆောင်မှုဌာနဆိုင်ရာ မိဘ၏လမ်းညွှန်ချက်မိတ္တူကို ရယူပါ။
- အခြားပုံနှိပ်ထုတ်ဝေမှုများ၏ မိတ္တူများကို ရယူပါ။

အပိုဆောင်း အကူအညီကို ဘယ်နေရာတွင်

ရယူရမလဲ။

အမှုကိုင်ဝန်ထမ်းသည် သင့်မိသားစုကို ကူညီပေးနိုင်သည့် ပရိုဂရမ်များနှင့် သင့်အား ချိတ်ဆက်ပေးနိုင်သည်။

သင်ကိုယ်တိုင်လည်း အကူအညီရှာနိုင်သည်။ အကူအညီစရိတ်ရန် နေရာကောင်းတစ်ခုမှာ DCF ၏ ဝဘ်ဆိုက်ဖြစ်သည်။ သင့်အားကူညီနိုင်သည့် ပရိုဂရမ်များကိုရှာဖွေရန် dcf.vermont.gov သို့သွားပါ-

- သင့်မိသားစု၏ အခြေခံလိုအပ်ချက်များ (ဥပမာ၊ ကလေးစောင့်ရှောက်မှု၊ စွမ်းအင်၊ အစားအစာ၊ လောင်စာဆီနှင့် ရေ) ကို ဖြည့်ဆည်းပါ။
- သင့်ကလေးငယ်များ၏ ကျန်းမာသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာချမ်းသာမှုကို သေချာဆောင်ရွက်ပါ။
- သင့်မိသားစုကို ငွေရေးကြေးရေးအရ စောင့်ရှောက်ကူညီပေးမည့် ပန်းတိုင်များရောက်အောင် ကြိုးပမ်းပါ။

ဗားမောင့်ရှိ မည်သည့်နေရာတွင်မဆို 2-1-1 ကို ခေါ်ဆိုခြင်းဖြင့် အခြားရရှိနိုင်သည့်အရင်းအမြစ်များအကြောင်းကိုလည်း လေ့လာနိုင်ပါသည်။

ခရိုင်ရုံးများ

- Barre:** (802) 479-4260
- Bennington:** (802) 442-8138
- Brattleboro:** (802) 257-2888
- Burlington:** (802) 863-7370
- Hartford:** (802) 295-8840
- Middlebury:** (802) 388-4660
- Morrisville:** (802) 888-4576
- Newport:** (802) 334-6723
- Rutland:** (802) 786-5817
- Springfield:** (802) 289-0648
- St. Albans:** (802) 527-7741
- St. Johnsbury:** (802) 748-8374

သင်၏ အမှုကိုင်ဝန်ထမ်းကို အသိပေးပါ-

- သင်ပြောဆိုနိုင်သော၊ ဖတ်နိုင်သော အဆင်ပြေဆုံးဘာသာစကား။
- သင်သည် ကျွန်ုပ်တို့၏ ဆက်သွယ်မှုများကို နားလည်ကြောင်း သေချာစေရန် အခမဲ့ စကားပြန်ဝန်ဆောင်မှုများကို လိုချင်ပါက။
- သင် သို့မဟုတ် သင့်ကလေးတွင် မသန်စွမ်းတစ်ခုရှိသောကြောင့် သင့်တင့်လျောက်ပတ်သော နေရာထိုင်ခင်းတစ်ခု လိုအပ်ပါက။



ကလေးဘေးကင်းရေးဆိုင်ရာ
ကြားဝင်ဆောင်ရွက်မှုများ
အတွက် မိဘ၏လမ်းညွှန်
VERMONT
 DEPARTMENT FOR CHILDREN & FAMILIES
 FAMILY SERVICES DIVISION